

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(ကသခ)-၀၄-၁၀

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၃၆ အရ ပေးပို့ရမည့် နေ့စဉ်ဖျော်ဖြေမှုရငွေကြေညာချက်

ရုံးအမည် ----- ဖျော်ဖြေမှုအမျိုးအစားနှင့်အမည် ----- ကျင်းပသည့်နေ့ -----

လက်မှတ် နှုန်းထား	ပထမတွဲ			ဒုတိယတွဲ			တတိယတွဲ			စတုတ္ထတွဲ			တစ်နေ့အတွက်စုစုပေါင်း		
	အချိန် လက်မှတ် စောင်ရေ	သင့်ငွေ		အချိန် လက်မှတ် စောင်ရေ	သင့်ငွေ		အချိန် လက်မှတ် စောင်ရေ	သင့်ငွေ		အချိန် လက်မှတ် စောင်ရေ	သင့်ငွေ		လက်မှတ် စောင်ရေ	သင့်ငွေ	
		ကျပ်	ပြား		ကျပ်	ပြား		ကျပ်	ပြား		ကျပ်	ပြား		ကျပ်	ပြား
ရငွေစုစုပေါင်း -----															

အထက်ဇယားပါ ဖော်ပြချက်များ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပါသည်။
ရက်စွဲ-----

တာဝန်ယူကျင်းပသူလက်မှတ် -----

စည်းကြပ်မှု

စုစုပေါင်းရငွေ-----သတ်မှတ်ပြီး-----ရာခိုင်နှုန်းဖြင့် အခွန်ကျပ် -----စည်းကြပ်လိုက်သည်။

ရက်စွဲ-----

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
-----ရုံး